



အဆင့်မြင့်တင်ထားသော ပြင်းထန်ရောဂါအာမခံ
မေတ္တာနဲ့ကာကွယ် Manulife ရှိပါတယ်

ဘဝအတွက် အဓိကကျသော
ကျန်းမာရေးနဲ့ စိတ်အေးချမ်းမှု ကို ရရှိစေခြင်း



အဆင့်မြင့်တင်ထားသော ပြင်းထန်ရောဂါအာမခံ

သင့်ကျန်းမာရေးဆိုတာ သင်ပိုင်ဆိုင်သမျှထဲက အကောင်းဆုံးအရာတစ်ခုဖြစ်လို့ သင့်ကျန်းမာရေးကို ကြိုတင်ကာကွယ်ထားခြင်းဖြင့် စိတ်နှလုံးအေးချမ်းမှုကို ရရှိနိုင်စေမှာ ဖြစ်ပါတယ်။ Manulife အဆင့်မြင့်တင်ထားသော ပြင်းထန်ရောဂါအာမခံ အစီအစဉ်က သင့်ဘဝကို စိတ်နှလုံးချမ်းမြေ့စွာနဲ့ စိုးရိမ်ကြောင့်ကြမှုကင်းဝေးစွာ နေထိုင်နိုင်ရေးကို အကူအညီပေးရန် စီစဉ်ရေးဆွဲထားပြီး ပြီးပြည့်စုံသော အကျိုးသက်ရောက်မှု ရှိစေသောကြောင့် ယုံကြည်မှုရှိရှိ နေထိုင်နိုင်ရန် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ပိုမိုများပြားသော အကျိုးသက်ရောက်မှု၊ မြန်ဆန်သော အာမခံလျော်ကြေးငွေ ပေးအပ်ခြင်းအပြင် ကောင်းမွန်သော အထောက်အပံ့များဖြင့် သင့်ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရေးကိုသာ အာရုံစိုက်နိုင်ဖို့ ကျွန်တော်တို့ Manulife က အမြဲအသင့်ရှိနေမှာပါ။

မေတ္တာနဲ့ကာကွယ် Manulife ရှိပါတယ်

Manulife ဘဝအာမခံ

သင့်ကိုယ်သင် ကာကွယ်ထားခြင်းက သင့်မိသားစုကို အကာအကွယ်ပေးခြင်းပါပဲ။ သေဆုံးခြင်း (သို့မဟုတ်) လုံးလုံးလျားလျားထာဝစဉ် မသန်စွမ်းခြင်းတို့ကို ငွေကြေးအားဖြင့် အကာအကွယ်ပေးနိုင်ဖို့ အသက်အာမခံ အစီအစဉ်နဲ့ မတူညီတဲ့ ဘဝအခြေအနေတိုင်းအတွက် ကာကွယ်မှုရယူလိုက်ပါ။ တစ်စုံတစ်ရာဖြစ်ပွားမှု မရှိခဲ့ရင်လည်း ရေရှည်ငွေကြေးစုဆောင်းမှု တစ်ရပ်ဖြစ်စေပါတယ်။

တန်ဖိုးမဖြတ်နိုင်သော မိသားစုကိုကာကွယ်ပါ

Manulife ကျန်းမာသူ အသက်အာမခံ

Manulife ကျန်းမာသူ အသက်အာမခံနဲ့သာဆိုရင် စုဆောင်းငွေအနေနဲ့ နှစ်စေ့အကျိုးခံစားခွင့်ကို ထုတ်ယူခံစားနိုင်မှာဖြစ်ပြီး သေဆုံးခြင်း (သို့) ထာဝစဉ် လုံးဝ မသန်စွမ်းခြင်းစတဲ့ မမျှော်လင့်ထားတဲ့ ကံကြမ္မာ အလှည့်အပြောင်းမှာဆိုရင်တော့ သင်နဲ့ သင့်မိသားစုဟာ ငွေကြေးအရ အကာအကွယ်ရနေမှာ ဖြစ်ပါတယ်။ ဆေးရုံတက်ရခြင်း၊ ICU (အထူးကြပ်မတ်ကုသဆောင်) တင်ရခြင်း (သို့) နာတာရှည်ရောဂါမျိုးတွေ ကြုံလာရရင် ထိုအကျိုးခံစားခွင့်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို ကြိုတင် ထုတ်ယူသုံးစွဲနိုင်ခွင့်လည်း ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအသိရှိခြင်းဖြင့်လည်း မိမိရဲ့ စုငွေတွေကို တိုးပွားနိုင်စွမ်း ရှိနေမှာ ဖြစ်ပါတယ်။

ကျန်းမာတဲ့ လူနေမှု ဘဝပုံစံကို ထပ်ဆောင်း အပိုဆု ချီးမြှင့်မည့်အပြင် နာတာရှည်ရောဂါအတွက်ပါ အကာအကွယ်ရရှိနိုင်မည့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးအသက်အာမခံ

သင်သိပါသလား?

မြန်မာနိုင်ငံမှာ ပြင်းထန်ရောဂါတွေအတွက် အာမခံလျော်ကြေး တောင်းဆိုမှုတွေရဲ့ ၇၀% ကျော်က ကင်ဆာရောဂါ၊ နှလုံး ရုတ်တရက် ဖောက်ပြန်ခြင်းနဲ့ လေဖြတ်ခြင်းဆိုတဲ့ “ရောဂါကြီး (၃) မျိုး” ဖြစ်ပါတယ်။ ဒီရောဂါတွေက လူတိုင်း၊ အချိန်တိုင်းမှာ ရုတ်တရက် ဖြစ်လာတတ်တဲ့ ရောဂါမျိုးမို့ တကယ်သတိထားဖို့ လိုအပ်ပါတယ်။ ပြင်းထန်တဲ့ရောဂါတစ်ခုကို ကုသဖို့ဆိုရင် တစ်ခါတလေမှာ လူတစ်ယောက်ရဲ့ နှစ်နဲ့ချီ အလုပ်လုပ်ထားတဲ့ လုပ်အားခဝင်ငွေနဲ့ ညီမျှတဲ့ ဆေးကုသစရိတ် ကုန်ကျနိုင်ပါတယ်။

ရောဂါကို စောစောရှာတွေ့တာက ကုသပျောက်ကင်းနိုင်ခြေ ပိုများစေပါတယ်။ ပျောက်ကင်းသက်သာအောင် ကုသနိုင်ဖို့အတွက် ကုသစရိတ်ကို ကြိုတင် ပြင်ဆင်ထားတာကလည်း တကယ် အရေးကြီးပါတယ်။ ဒါကြောင့် ပြင်းထန်ရောဂါအတွက် အာမခံ ထားထားမယ်ဆို ဆေးကုသစရိတ်အတွက် သာမကဘဲ မိသားစုရဲ့ နေ့စဉ်အသုံးစရိတ်နဲ့ အခြား ကုန်ကျစရိတ်တွေအတွက်ပါ တကယ်ကို အထောက်အကူဖြစ်နိုင်မှာပါ။



အကျိုးခံစားခွင့်များ

✓ Premium and First Class

အာမခံထားရှိသူ၏ လိုအပ်ချက်အပေါ်မူတည်ပြီး သင့်တော်မည့် အကာအကွယ်ကို ရွေးချယ်နိုင်မည်

🔄 ကနဦးအဆင့်နှင့် နှောင်းပိုင်းအဆင့် အကာအကွယ်

ပြင်းထန်ရောဂါ ကနဦးအဆင့်နှင့် နှောင်းပိုင်းအဆင့် (၂) မျိုးစလုံးအတွက် ဆေးကုသစရိတ် အကာအကွယ် ပေးထားသည်

🛡️ ပြင်းထန်ရောဂါ (၂၉) မျိုးထိ ကာကွယ်ပေးခြင်း

ပြင်းထန်ရောဂါအမျိုးအစား (၂၉) မျိုးအထိ ထိရောက်စွာ အကာအကွယ်ပေးထားသည်

🏠 ပရီမီယံကြေး ကင်းလွတ်ခွင့်

ပြင်းထန်ရောဂါနှောင်းပိုင်းကာလအချိန်များ ရောက်ရှိလာပါက ကျန်ရှိနေသည့် ပရီမီယံကြေးများ ကင်းလွတ်ခွင့် ရရှိမည်



ကိုယ့်ဘဝအတွက် မှန်ကန်တဲ့ အကာအကွယ် ကို ရွေးချယ်ပါ

ကနဦးအဆင့်အတွက်
အကာအကွယ်ပေးသော ပြင်းထန်ရောဂါ (၉) မျိုး

ကင်ဆာ ကနဦးအဆင့်

အခြားကိုယ်အင်္ဂါမှာဖြစ်သော ကင်ဆာ ကနဦးအဆင့်

နှလုံးစက်တပ်ဆင်ခြင်း

နှလုံးပတ်သွေးလွှတ်ကြောချဲ့ထွင်ကုသမှုများ

ဦးနှောက်သွေးကြောထုံးခြင်း/ဦးနှောက်သွေးကြောဖောင်းခြင်း
ခွဲစိတ်ကုသမှု/ဦးနှောက်တစ်ခုလုံးသွေးကြောဖောင်းခြင်း
ခွဲစိတ်ကုသမှု

အပျော့စားသတိလစ်မေ့မြောခြင်း

အသည်းခွဲစိတ်ကုသခြင်း

အဆုတ်တစ်ခြမ်းဖယ်ထုတ်ခြင်း

ကျောက်ကပ်တစ်လုံးဖယ်ထုတ်ခြင်း

Premium

First Class

✓

✓

n/a

✓

n/a

✓

✓

✓

✓

✓

n/a

✓

✓

✓

n/a

✓

✓

✓

နှောင်းပိုင်းအဆင့်အတွက်
အကာအကွယ်ပေးသော ပြင်းထန်ရောဂါ (၂၀) မျိုး

ပြင်းထန်သောကင်ဆာ

ရုတ်တရက်နှလုံးဖောက်ခြင်း

နှလုံးပတ်သွေးလွှတ်ကြော လမ်းကြောင်းလွှဲ ခွဲစိတ်ကုသမှု

နှလုံးပင်မသွေးလွှတ်ကြော ခွဲစိတ်ကုသမှု

နှလုံးအဆို့ရှင်ခွဲစိတ်ခြင်း

လေဖြတ်ခြင်း

ကြာရှည်သတိလစ်မေ့မြောခြင်း

ကင်ဆာမဟုတ်သောဦးနှောက်အကြိတ်ဖြစ်ခြင်း

မိုင်လင်အလွှာပျက်သောရောဂါ

မိုင်းရပ်စ်ပိုးကြောင့်ဦးနှောက်အသားရောင်ခြင်း

အသည်းပျက်စီးခြင်းနောက်ဆုံးအဆင့်

အဆုတ်ရောဂါနောက်ဆုံးအဆင့်

အဆုတ်သွေးလွှတ်ကြောအတွင်း သွေးပေါင်ချိန်မြင့်တက်ခြင်း

ကျောက်ကပ်ပျက်စီးခြင်း

ကျောက်ကပ်တွင်အလုံးများအရည်အိတ်များတည်ခြင်း

အရေးကြီးသောကိုယ်တွင်းအင်္ဂါ အစားထိုးကုသခြင်း

ပြင်းထန်မီးလောင်ကျွမ်းခံရခြင်း

ဘတ်တီးရီးယားပိုးကြောင့်ဦးနှောက်အမှေးရောင်ခြင်း

ကြွက်သားသိမ်ပြီးပျော့ခြင်း

အရေပြားလေးဘက်နာနှင့် နွယ်သော ကျောက်ကပ်ရောင်ရမ်းခြင်း

Premium

First Class

✓

✓

✓

✓

✓

✓

✓

✓

n/a

✓

✓

✓

n/a

✓

n/a

✓

n/a

✓

n/a

✓

✓

✓

✓

✓

n/a

✓

✓

✓

n/a

✓

✓

✓

n/a

✓

n/a

✓

n/a

✓

n/a

✓

နမူနာလေ့လာမှု



ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးအောင်အောင်က သူနဲ့သူမိသားစု ဘဝအနာဂတ် လုံခြုံစိတ်ချရစေဖို့အတွက် Manulife ဘဝအာမခံ (၁၀) နှစ် အစီအစဉ်အတွက် အာမခံထားငွေ သိန်း (၅၀၀) ကျပ်နှင့်အတူ Enhanced Critical Illness (ECI) ကိုပါ တစ်ပါတည်း ဝယ်ယူခဲ့ပါတယ်။ အာမခံထားပြီး (၃) နှစ်မြောက်မှာ ကင်ဆာကနဦးအဆင့်ကို ခံစားနေရကြောင်း သိရှိခဲ့ရတဲ့အတွက် ဆေးကုသမှုစရိတ်အဖြစ် ECI ၏ အာမခံထားငွေ (၂၅) ရာခိုင်နှုန်း၊ ငွေကျပ် (၁၂၅) သိန်း ကို ရရှိခဲ့ပါတယ်။

နောက်ထပ် (၂) နှစ်ကြာပြီးနောက် ကင်ဆာနှောင်းပိုင်းကာလများဆီကို ရောက်ရှိခံစားလာရတဲ့အတွက် ဆေးကုသမှုစရိတ်အဖြစ် ECI အာမခံအတွက် ကျန်ရှိငွေ (၇၅) ရာခိုင်နှုန်း၊ ငွေကျပ် (၃၇၅) သိန်းကို ထပ်မံရရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအချိန်ကနေစပြီး ဆက်လက်ပေးသွင်းရန်ကျန်ရှိနေတဲ့ ပရီမီယံကြေးများကိုလည်း ကင်းလွတ်ခွင့်ရရှိခဲ့လို့ ငွေကြေးအတွက် စိုးရိမ်ပူပန်ရန် မလိုအပ်တော့ပါဘူး။

အာမခံသက်တမ်း (၁၀) နှစ်ပြည့်တဲ့အချိန်မှာတော့ သူ့အနေနဲ့ မူလထားရှိခဲ့တဲ့ Manulife ဘဝအာမခံ နှစ်စေ့အကျိုးခံစားခွင့် ငွေကျပ် သိန်း (၅၀၀) ကို ထပ်မံထုတ်ယူနိုင်ခဲ့လို့ချစ်ရတဲ့ မိသားစုတွေနဲ့အတူ ငွေကြေးအတွက် စိတ်အေးချမ်းပြီး တည်ငြိမ်တဲ့ အနေအထားတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။



မေတ္တာဝေဆာ အစီအစဉ်



မေတ္တာဝေဆာ အစီအစဉ်အကြောင်း

သင်နဲ့ သင်ချစ်ရသူများအတွက် အကျိုးကျေးဇူးများနဲ့ စိတ်အေးချမ်းသာမှု ရရှိစေရန် Manulife Myanmar ရဲ့ ကာကွယ်မှုကို ယုံကြည်စွာ ရယူလိုက်ပါ။ ချစ်ရတဲ့မိသားစုအတွက် ပံ့ပိုးသူများအားလုံးကို၊ အထူးသဖြင့် အိမ်အဝေးကနေ အလုပ်လုပ်ပြီး ထောက်ပံ့ပေးနေသူများနဲ့ ၎င်းတို့ရဲ့မိဘများကြားမှာရှိတဲ့ မေတ္တာတရားများ ပိုမိုဝေဆာပြီး စိတ်အေးချမ်းလုံခြုံစေဖို့အတွက် Manulife Myanmar က တာဝန်ယူပါတယ်။



မေတ္တာဝေဆာအစီအစဉ်ဆိုတာ Manulife Enhanced Critical Illness Rider Policy ကို အာမခံထားငွေ သိန်း (၃၀၀) နှင့် အထက် ဝယ်ယူထားရှိပါက Policyholder (သို့) Insured Person ရဲ့မိဘတစ်ပါးပါးဖြစ်သော အဖေ (သို့) အမေ အတွက် (၃) နှစ်တိတိ အကျိုးခံစားခွင့်ရရှိနိုင်မယ့် Value Added Benefit တစ်ခုဖြစ်ပါတယ်။



မေတ္တာဝေဆာအစီအစဉ်မှာဆိုရင် တစ်နှစ်တစ်ကြိမ် အရေးပေါ်ဆေးရုံကား ဝန်ဆောင်မှုရယူနိုင်ခြင်း၊ တစ်နှစ်တစ်ကြိမ် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံပေးခြင်း၊ Manulife Community Club မှသတ်မှတ်ထားသော Wellness Activities များတွင် သုံးနှစ်တိတိ အခမဲ့ ပါဝင်ဆင်နွှဲနိုင်ခြင်းနဲ့ City Care points (၅) သောင်း တစ်ကြိမ်ရရှိနိုင်ခြင်း တို့ပါဝင်ပါတယ်။

Customer Journey

အဆင့် (၁)

အာမခံထားပါ

Manulife Protector (သို့)
Manulife Care Plus နဲ့ တွဲဖက်ပြီး
Enhanced Critical Illness Rider ကို
အာမခံထားငွေသိန်း (၃၀၀) နှင့်အထက်
ဝယ်ယူထားရှိလိုက်ပါ။

အဆင့် (၂)

စာရင်းသွင်းပါ

QR code (သို့) Link မှတစ်ဆင့်
အကျိုးခံစားခွင့်ရယူလိုမည့်သူရဲ့
အချက်အလက်များအား
စာရင်းသွင်းဖြည့်စွက်ပါ။

အဆင့် (၃)

ထပ်တိုးအကျိုးခံစားခွင့် ရယူပါ

Member Card ကိုပြသပြီး
အကျိုးခံစားခွင့်များကို ရယူလိုက်ပါ။



Registration *Process*



Q: Customer တစ်ဦးအနေနဲ့ လက်ရှိ Critical Illness (CI) ပေါ်လစီရှိထားပြီး အသစ်ဖြစ်တဲ့ Enhanced Critical Illness (ECI) ပေါ်လစီကို ပြောင်းလိုပါက အသစ်တစ်ခု ထပ်ဝယ်ရမှာလား ဒါမှမဟုတ် ရှိပြီးသားပေါ်လစီကိုပဲ ပြင်ဆင်နိုင်ပါသလား။

၁

A: အာမခံထားသူအနေနဲ့ ရှိပြီးသား CI ပေါ်လစီကို ပြင်ဆင်ပြီး ECI ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ ECI ထပ်တိုးအာမခံကို (MP/MCP) အခြေပြုအစီအစဉ် ပေါ်လစီအသစ်နဲ့သာ ထပ်မံတွဲဖက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Q: ECI rider ကို ရှိပြီးသား အခြေပြုပေါ်လစီတွင် တွဲဖက်နိုင်ပါသလား။

J

A: တွဲဖက်လို့မရနိုင်ပါ။ ECI rider ကို ရှိပြီးသား အခြေပြုအစီအစဉ် ပေါ်လစီတွင် တိုက်ရိုက်တွဲဖက်၍ မရပါ။ ECI rider ကို ရယူလိုပါက (MP/MCP) အခြေပြု အစီအစဉ် အသစ်တစ်ခုနှင့် ဝယ်ယူရန် လိုအပ်ပါတယ်။

Q: ECI rider အတွက် Early-stage CI နှင့် Late-stage CI တွေမှာ တူညီသောရောဂါအမျိုးအစား ဖြစ်ရန်လိုအပ်ပါသလား။

၃

A: Early-stage နဲ့ Late-stage Critical Illness (CI) ရောဂါတွေက တူညီနေဖို့ မလိုအပ်ပါဘူး။

Q: ECI rider မှာ အာမခံထားသူအနေနဲ့ ပြည်ပဆေးကုသမှုအတွက် လျော်ကြေးတောင်းခံခွင့် ပေးပါသလား။


၄

A: ရပါတယ်။ ECI rider မှာ ပြည်ပဆေးကုသမှုအတွက် လျော်ကြေးတောင်းခံနိုင်ပါတယ်။ သို့သော် လျော်ကြေးတောင်းခံမှုအတွက် တင်သွင်းသောစာရွက် စာတမ်းများ အနေနဲ့ ECI ပေါ်လစီစာချုပ်တွင် ဖော်ပြထားသော သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရမှာ ဖြစ်ပါတယ်။

Q: အာမခံထားသူက MCP ပေါ်လစီနဲ့ ECI rider ဝယ်ယူထားပြီး ECI အတွက် Face Amount (FA) ၁၀၀% လျော်ကြေးတောင်းခံပြီးသားဖြစ်ပါက၊ Chronic Disease အတွက်လည်း တောင်းခံခွင့်ရှိပါသလား။ ဒါ့အပြင် CI ရောဂါတစ်ခုခုကြောင့် ဆေးရုံတက်ကုသမှုအတွက် MCP ပေါ်လစီအရ ဆေးရုံတက်ကုသမှု အကျိုးခံစားခွင့် ရရှိနိုင်ပါသလား။

၅

A: အာမခံထားသူ တောင်းခံခဲ့သော Critical Illness (CI) Disease က ပေါ်လစီမှာ ဖော်ပြထားတဲ့ Chronic Disease သတ်မှတ်ချက်နဲ့ ကိုက်ညီပါက Chronic Disease အကျိုးခံစားခွင့်ကို ဆက်လက် တောင်းခံနိုင်ပါတယ်။ ဒါ့အပြင် ECI Rider အောက်ရှိ CI ရောဂါတစ်ခုခုကြောင့် ဖြစ်ပွားတဲ့ ဆေးရုံတက်ကုသမှုအတွက် ကုန်ကျစရိတ်များကို MCP ပေါ်လစီအရ ဆေးရုံတက်ကုသမှုအကျိုးခံစားခွင့်အောက်မှာ တောင်းခံခွင့်ရှိပါတယ်။ ဒါပေမယ့် ပေါ်လစီရဲ့ စည်းမျဉ်းနှင့်သတ်မှတ် ချက်များအတိုင်းသာ ဖြစ်ရပါမယ်။



Manulife အကြောင်း

နှစ်ပေါင်း (၁၃၈) နှစ်ကျော်ကြာအောင် ရပ်တည်နေတဲ့ **Manulife** အသက်အာမခံဟာ ကမ္ဘာ့နေရာအနှံ့အပြားက မိသားစုဝင်များ စိတ်အေးချမ်းမှုရရှိစေဖို့၊ ငွေကြေးဆိုင်ရာ အကာအကွယ်နဲ့ အနာဂတ်မိသားစုဘဝလုံခြုံစေဖို့ ကြိုးစား လုပ်ဆောင်လျက် ရှိပါတယ်။ **Manulife Myanmar** ဟာဆိုရင် မြန်မာနိုင်ငံက မိသားစုဝင်များ ငွေကြေးဆိုင်ရာ အကာအကွယ် ရရှိစေနိုင်ရုံသာမကဘဲ ဘဝအတွက်ငွေကြေး စိန်ခေါ်မှုတွေ၊ ရောဂါဖြစ်ပွားတဲ့အခါ ငွေကုန်ကြေးကျ များတဲ့ ဆေးရုံတက် ကုသစရိတ်တွေအတွက် ငွေကြေးအရ အကာအကွယ် ဖြစ်စေဖို့ ကူညီစောင့်ရှောက် ပေးလျက် ရှိပါတယ်။ ဒါကြောင့် ငွေကြေးဆိုင်ရာ အကာအကွယ် ရစေဖို့ **Manulife** အသက်အာမခံက သင်တို့နဲ့ အမြဲအတူ ရှိနေပေးမှာပါ။



Manulife Digital Hub

ကျွန်ုပ်တို့၏ မှတ်တိုင်များ

မိသားစုများအား ရာစုနှစ်တစ်ခုကျော် အကာအကွယ်ပေးခြင်း

မိသားစုကို ရှေ့တန်းတင်ခြင်းက ကျွန်တော်တို့ရဲ့ နံပါတ်တစ်
ဦးစားပေး ဖြစ်ပါသည်။ (၇၇) နှစ်ကြာပြီးနောက် မြန်မာနိုင်ငံ
သားတွေရဲ့ အနာဂတ်အတွက် မှန်ကန်တဲ့ ငွေကြေးဆိုင်ရာ
ဆုံးဖြတ်ချက်တွေချရာမှာ ကူညီပေးနိုင်တဲ့ လုပ်ငန်းတွေ
ဆက်လက် လုပ်ဆောင်ဖို့ ပြန်လည် ရောက်ရှိလာရတာ
အရမ်း ဂုဏ်ယူမိပါတယ်။

၁၈၈၇

ဇွန်လ ၂၃ ရက်နေ့
ကနေဒါနိုင်ငံတွင် စတင်ခဲ့

တည်ထောင်သူ

ကနေဒါနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်
John A Macdonald မှ တည်ထောင်ခဲ့

၁၉၀၃

မြန်မာနိုင်ငံတွင်
Manulife စတင်ခဲ့

၁၃၈

နှစ်ပေါင်း ၁၃၀ ရှိခဲ့

၁၈၉၇

အာရှသို့ ချဲ့ထွင်ခဲ့

၁၉၄၂

ဒုတိယ ကမ္ဘာစစ်ကြောင့် မြန်မာနိုင်ငံ
အတွင်း လုပ်ငန်းစဉ်များ ရပ်ဆိုင်းခဲ့ရ

နံပါတ်. ၁

ကနေဒါနိုင်ငံရဲ့ အကြီးဆုံး
အသက်အာမခံ အဖွဲ့အစည်း

၂၄

ကမ္ဘာ့အဝန်း ၂၄ နိုင်ငံမှာ
လုပ်ငန်း လုပ်ဆောင်နေ

၂၀၁၉

မြန်မာနိုင်ငံသို့
ပြန်လည်ရောက်ရှိ



ဒီနေ့ပဲ ကာကွယ်ထားလိုက်ပါ

အမခံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်တွေနဲ့
အခုပဲ ဆက်သွယ်လိုက်ပါ



+95 9 765467100



Manulife Myanmar Life Insurance Company

အမှတ်(၁၁)၊ ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်၊
၁၆ လွှာ၊ ကန်သာယာရုံးခန်းတာဝါ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊
ရန်ကုန်၊ မြန်မာ။



Customer_Service_MM@manulife.com



www.manulife.com.mm



Manulife Myanmar



manulife.myanmar



Manulife Myanmar



Manulife Myanmar